



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၇၁/ ၂၀၂၆

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၄ ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်)

အခွန်ပေးဆောင်ခြင်း (Payment) လုပ်ငန်းစဉ်အတွက် ပုံစံများ ပြင်ဆင်သတ်မှတ်ထုတ်ပြန်ခြင်း

၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၈၆၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေနှင့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေတို့အရ အခွန်ပေးဆောင်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရာတွင် အသုံးပြုရမည့်ပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် ပြင်ဆင်သတ်မှတ်ထုတ်ပြန်လိုက်သည်-

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၁။	အခွန်အမျိုးအစားအားလုံးအတွက် ငွေသွင်းချလန်	ပတခ(၀င)-၀၂-၀၁
၂။	ဝင်ငွေခွန်ကြိုတင်ပေးသွင်းသည့် ငွေသွင်းချလန်	ပတခ(၀င)-၀၂-၀၁(က)
၃။	ဝင်ငွေခွန်စည်းကြပ်မှုအရ ငွေသွင်းချလန်	ပတခ(၀င)-၀၂-၀၁(ခ)
၄။	ပင်ရင်းမှန်တယူပေးသွင်းသည့် ဝင်ငွေခွန် ငွေသွင်းချလန်	ပတခ(၀င)-၀၂-၀၁(ဂ)
၅။	ဝင်ငွေခွန်ကြိုတင်ပေးသွင်းသည့်ငွေသွင်းချလန် (ပြည်ပနေနိုင်ငံသား)	ပတခ(၀င)-၀၂-၀၁(ဃ)
၆။	အခွန်ပေးသွင်းမှုအထောက်အထား(CBM Net) (ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၂
၇။	အခွန်ပေးသွင်းမှုအထောက်အထား(CBM Net) (လစာဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၂(က)
၈။	အခွန်ပေးသွင်းမှုအထောက်အထား (CBM Net) (ပင်ရင်းမှန်တယူ ပေးသွင်းသည့်ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၂(ခ)
၉။	အခွန်ပေးသွင်းမှုအထောက်အထား(MPU) (ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၃
၁၀။	အခွန်ပေးသွင်းမှုအထောက်အထား (MPU) (လစာဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၃(က)
၁၁။	အခွန်ပေးသွင်းမှုအထောက်အထား (MPU) (ပင်ရင်းမှန်တယူပေး သွင်းသည့် ဝင်ငွေခွန်)	ပတခ(၀င)-၀၂-၀၃(ခ)
၁၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ဝင်ငွေခွန် ပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(၀င)-၀၂-၀၄

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၁၃။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ (ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်ရှိခဲ့ပါက အသုံးပြုရမည့်ပုံစံ)	ပတခ(၀၀)-၀၂-၀၅
၁၄။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ နှင့် ၁၆-က တို့အရ ဝင်ငွေရရှိသည့်နှစ်အတွင်း ပေးဆောင် ရမည့် ဝင်ငွေခွန်ကိုခန့်မှန်းတွက်ချက်သည့်ပုံစံ (ယခင်ဝင်ငွေနှစ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရန် တာဝန်မရှိခဲ့ပါက အသုံးပြုရမည့်ပုံစံ)	ပတခ(၀၀)-၀၂-၀၅(က)
၁၅။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်လွှာ	ပတခ(၀၀)-၀၂-၀၆
၁၆။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်ထားချက် အပေါ် ပေးဆောင်ရမည့်အစီအစဉ်များ အကြောင်းကြားစာ	ပတခ(၀၀)-၀၂-၀၇
၁၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ဂ) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက် အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ	ပတခ(၀၀)-၀၂-၀၇(က)
၁၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (င)အရ အရစ်ကျ ပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန် ကျန်ရှိသည့် ဝင်ငွေခွန်အားလုံးကို ချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ	ပတခ(၀၀)-၀၂-၀၈
၁၉။	ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ(က)အရ ပေးဆောင်ရမည့် သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပမာဏကို ပြင်ဆင်ပေးဆောင် ခွင့်ပြုရန် လျှောက်လွှာ	ပတခ(၀၀)-၀၂-၀၉
၂၀။	ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-က၊ ပုဒ်မခွဲ(က)အရ ပေးဆောင်ရမည့် သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပမာဏကို ပြင်ဆင်ပေးဆောင် ခွင့်ပြုရန် လျှောက်ထားချက်အပေါ် အကြောင်းပြန်ကြားစာ	ပတခ(၀၀)-၀၂-၁၀
၂၁။	အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်းစစ်ဆေးမှုအရ ပေါ်ပေါက် လာသည့် အခွန်ငွေများပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(၀၀)-၀၂-၁၃
၂၂။	အခွန်အမျိုးအစားအားလုံးအတွက် ငွေသွင်းချလန်	ပတခ(ကသခ)-၀၂-၀၁

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၂၃။	ကုန်သွယ်လုပ်ငန်းခွန် လစဉ်ငွေသွင်းချလန်	ပတခ(ကသခ)-၀၂-၀၁(က)
၂၄။	ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်မှုအရ ငွေသွင်းချလန်	ပတခ(ကသခ)-၀၂-၀၁ (ခ)
၂၅။	အခွန်ပေးသွင်းမှုအထောက်အထား (CBM Net) (ကုန်သွယ်လုပ်ငန်းခွန်)	ပတခ(ကသခ)-၀၂-၀၂
၂၆။	အခွန်ပေးသွင်းမှုအထောက်အထား(MPU) (ကုန်သွယ်လုပ်ငန်းခွန်)	ပတခ(ကသခ)-၀၂-၀၃
၂၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)နှင့် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၁၀၊ စည်းမျဉ်းခွဲ(က) တို့အရ လစဉ်ကျသင့်အခွန် ပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၄
၂၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၀ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ)တို့အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရန် အခွန်ငွေ သို့မဟုတ် ထပ်မံပေးဆောင်ရန် အခွန်ငွေကို ခန့်မှန်းတွက်ချက်တောင်းခံလွှာ	ပတခ(ကသခ)-၀၂-၀၅
၂၉။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (က) အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်လွှာ	ပတခ(ကသခ)-၀၂-၀၆
၃၀။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ) အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့် အစီအစဉ်များ အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၇
၃၁။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ(ဂ) အရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန် လျှောက်ထားချက် အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ	ပတခ(ကသခ)-၀၂-၀၇(က)
၃၂။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန်အားလုံးကို ချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၈

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၃၃။	ကုန်သွယ်လုပ်ငန်းခွန်စည်းများ ၄၃၊ စည်းများခွဲ (က) အရ သက်ဆိုင်ရာအခွန်ရုံး၏ဘဏ်စာရင်းသို့ အခွန်လွှဲပြောင်းပေးသွင်းရန် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများက သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၀၉
၃၄။	ကုန်သွယ်လုပ်ငန်းခွန်စည်းများ ၄၃၊ စည်းများခွဲ (ခ) အရ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်းပေးသွင်းပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၁၀
၃၅။	ကုန်သွယ်လုပ်ငန်းခွန်စည်းများ ၄၃၊ စည်းများခွဲ (ဂ) အရ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်းပေးသွင်းရန် သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၁၁
၃၆။	ကုန်သွယ်လုပ်ငန်းခွန်စည်းများ ၄၃၊ စည်းများခွဲ (ဃ) အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ အခွန်လွှဲပြောင်းပေးသွင်း ပြီးကြောင်း သက်ဆိုင်ရာဘဏ်က အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၁၂
၃၇။	အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်းစစ်ဆေးမှုအရ ပေါ်ပေါက် လာသည့် အခွန်ငွေများပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(ကသခ)-၀၂-၁၃
၃၈။	အခွန်အမျိုးအစားအားလုံးအတွက် ငွေသွင်းချလန်	ပတခ(အထခ)-၀၂-၀၁
၃၉။	အထူးကုန်စည်ခွန် လစဉ်ငွေသွင်းချလန်	ပတခ(အထခ)-၀၂-၀၁(က)
၄၀။	အထူးကုန်စည်ခွန် စည်းကြပ်မှုအရ ငွေသွင်းချလန်	ပတခ(အထခ)-၀၂-၀၁(ခ)
၄၁။	အခွန်ပေးသွင်းမှုအထောက်အထား(CBM Net)(အထူးကုန်စည်ခွန်)	ပတခ(အထခ)-၀၂-၀၂
၄၂။	အခွန်ပေးသွင်းမှုအထောက်အထား (MPU) (အထူးကုန်စည်ခွန်)	ပတခ(အထခ)-၀၂-၀၃
၄၃။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ ကျသင့်အခွန် ပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(အထခ)-၀၂-၀၄
၄၄။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၀ နှင့် အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ) တို့အရ ပေးဆောင်ရမည့် အထူး ကုန်စည်ခွန်ကို ခန့်မှန်းတွက်ချက်သည့်ပုံစံ	ပတခ(အထခ)-၀၂-၀၅
၄၅။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က) အရ အထူး ကုန်စည်ခွန် ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်လွှာ	ပတခ(အထခ)-၀၂-၀၆

စဉ်	အကြောင်းအရာ	ပုံစံအမှတ်
၄၆။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ခ) အရ အထူးကုန်စည်ခွန်ပေးဆောင်ရမည့်ရက်တိုးမြှင့်ပေးရန်လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့်အစီအစဉ်များ အကြောင်းကြားစာ	ပတခ(အထခ)-၀၂-၀၇
၄၇။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(ဂ)အရ အထူးကုန်စည်ခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်လျှောက်ထားချက်အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ	ပတခ(အထခ)-၀၂-၀၇(က)
၄၈။	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ(င)အရ အရစ်ကျပေးသွင်းရာ၌ ပျက်ကွက်ခြင်းကြောင့် ပေးသွင်းရန်ကျန်ရှိသည့် အထူးကုန်စည်ခွန်အားလုံးကို ချက်ချင်းပေးသွင်းရန် အကြောင်းကြားစာ	ပတခ(အထခ)-၀၂-၀၈
၄၉။	အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်းစစ်ဆေးမှုအရ ပေါ်ပေါက်လာသည့် အခွန်ငွေများပေးဆောင်ရန် အကြောင်းကြားစာ	ပတခ(အထခ)-၀၂-၁၃

၂။ ယခင် ၂၃-၃-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်- ၆၉/၂၀၂၂ နှင့် ၅-၁၀-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်- ၁၅၁/၂၀၂၃ တို့အရ အခွန်ပေးဆောင်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် သတ်မှတ်ထုတ်ပြန်ခဲ့သည့် အခွန်ပေးဆောင်ခြင်းဆိုင်ရာပုံစံများအား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

၃။ ယခုအမိန့်ကြော်ငြာစာသည် ၂၃-၃-၂၀၂၂ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

စာအမှတ်၊ ၁(၁)/ ဥစ-၁/ ပတခ/ ၂၀၂၆ (၁၇၉၄)

ရက် စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင် လ ၁၃ ရက်

ဖြန့်ဝေခြင်း

ပြည်ထောင်စုဝန်ကြီးရုံး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့


 (မြမြဦး) ၄/၇/၁၆
 ညွှန်ကြားရေးမှူးချုပ်


ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန } မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန်
မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်များအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနခွဲညွှန်ကြားရေးမှူးများအားလုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (၁၊ ၂)

ပြည်တွင်းအခွန်များဦးစီးဌာန

ဌာနမှူးများ၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁၊ ၂၊ ၃၊ ၄၊ ၅)

ပြည်တွင်းအခွန်များဦးစီးဌာန

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူးများအားလုံး၊

ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန

ပြန်ကြားရေးအဖွဲ့ (နေပြည်တော်) } ပြည်တွင်းအခွန်များဦးစီးဌာန website တွင် လွှင့်တင်ရန် ညွှန်ကြားပါသည်။

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

မိတ္ထူကို

ရုံးလက်ခံ၊ မျှောစာတွဲ

သက်ဆိုင်ရာအခွန်ထမ်းများကို
အသိပေးရှင်းလင်းရန် ညွှန်ကြား
ပါသည်။